

- မာတိကာ -

	(၁၉) ဘဝနှင့် သေခြင်း	၃၅
	(၂၀) ခေသူမဟုတ်	၃၇
	(၂၁) လိမ်	၄၀
	(၂၂) ဘာကြောင့်တရားအားထုတ်သင့်သလဲ	၄၁
	(၂၃) အစကောင်း	၄၂
	(၂၄) ရင့်ကျက်တည်ငြိမ်	၄၄
	(၂၅) သင်္ခါရ	၄၆
	(၂၆) နံနက်ခင်းဒေသနာ	၄၇
(၁) ရယ်ပြီးတော့မော	၅ (၂၇) သဘောထားကြီးပါ	၅၀
(၂) သူတော်ကောင်း	၆ (၂၈) ဖြတ်သန်းခွင့်ပြု	၅၂
(၃) သရေပါပဲ	၇ (၂၉) လက္ခဏာကိုကြည့်	၅၄
(၄) ယောနိသော	၈ (၃၀) အပြစ်မတင်နဲ့	၅၅
(၅) လေးနက်လက်ခံ	၉ (၃၁) သဘာဝပေါက်ဉာဏ်	၅၇
(၆) တပ်မက်ဆင်းရဲ	၁၀ (၃၂) ဃနကြေ	၆၀
(၇) ချမ်းသာမဖက် ဆင်းရဲသက်သက်	၁၁ (၃၃) သန့်ရှင်းစင်ကြယ်	၆၄
(၈) လက်သီးဆုပ်	၁၂ (၃၄) သတိထားစေချင်	၆၈
(၉) ဖြစ်ခွင့်	၁၃ (၃၅) ဉာဏ်	၇၂
(၁၀) ကွက်လပ်	၁၄ (၃၆) သဘာဝကိုပိုင်မှ	၇၆
(၁၁) ပမာပြု၍	၁၅ (၃၇) ဖြစ်ခိုက်ဆိုတာ	၇၈
(၁၂) လူနဲ့လောကဓံ	၁၉ (၃၈) ဖြစ်ခြင်း သိခြင်း	၈၀
(၁၃) ပျော်ဝင်နစ်မြုပ်	၂၁ (၃၉) လွတ်လပ်လွတ်မြောက်	၈၁
(၁၄) အကန့်အသတ်	၂၃ (၄၀) မှတ်စု	၈၃
(၁၅) အစွဲနာအခွါခက်	၂၅	
(၁၆) စိတ်ညစ်ခွင့်	၂၇	
(၁၇) အတွင်းပြဿနာ	၃၀	
(၁၈) ကံမကောင်းသူက ဉာဏ်ကောင်းဖို့လို	၃၃	